

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(၀၀)-၀၃-၀၃

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (စ)နှင့် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ(ခ) တို့အရ
ဝင်ငွေကြေညာလွှာပေးပို့ရန် အကြောင်းကြားစာ

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ လူကြီးမင်းအနေဖြင့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (က) နှင့် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ(က)တို့အရ ၂၀ -၂၀ ဘဏ္ဍာရေးနှစ်အတွက် ဝင်ငွေကြေညာလွှာပေးပို့ရန် ပျက်ကွက်ခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ကာလအတွင်း ရရှိခဲ့သည့် လူကြီးမင်း၏ စုစုပေါင်းဝင်ငွေကို ပူးတွဲပါ ဝင်ငွေကြေညာလွှာပုံစံတွင် ပြည့်စုံမှန်ကန်စွာဖော်ပြ၍ ဤရုံးသို့ ----- နေ့၌ဖြစ်စေ သို့တည်းမဟုတ် ထိုနေ့မတိုင်မီဖြစ်စေ ပေးပို့ရန် အခွန်ဆိုင်ရာစီမံ အုပ်ချုပ်မှုဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ (စ) နှင့် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၇၊ ပုဒ်မခွဲ(ခ)တို့အရ အကြောင်းကြားပါသည်။

၂။ ဝင်ငွေကြေညာလွှာပုံစံ ဖြည့်စွက်ရာ၌ သတိပြုရန်အချက်အလက်များကို ထိုပုံစံပါ ရှင်းလင်းချက်များတွင် ဖော်ပြထားပါသည်။ မရှင်းလင်းသည့် အချက်များရှိပါက ဤရုံးတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

၃။ ဤအကြောင်းကြားစာနှင့်အညီ ဆောင်ရွက်ရန် ပျက်ကွက်ပါက ရနိုင်သရွေ့အထောက်အထားများကို အခြေပြု၍ အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၂၇၊ ပုဒ်မခွဲ(ဂ)အရ အခွန်စည်းကြပ်ခြင်း၊ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၆၇အရ ဒဏ်ငွေတပ်ရိုက်ခြင်း၊ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၇၈ အရ အရေးယူခြင်းတို့ကို ခံရဖွယ်ရှိကြောင်း အသိပေးအပ်ပါသည်။



တာဝန်ခံအရာရှိ
ပြည်တွင်းအခွန်များဦးစီးဌာန

-----ရုံး

မိတ္တူကို

ရုံးလက်ခံ